

ဘာသာပြန် စာရေးဆရာ - သန်းထက်အောင်

ပြိုင်ဘက်ကင်း သိုင်းနုတ်ဘုရား

ရန်ကျုံး မြို့စား

(စာစဉ် - ၂၀)

Phonix

အပိုင်း (၂၄၄)

ဘယ်သူက သစ္စာဖောက်လဲ...

မြေပြင်ကား အဆက်မပြတ် တုန်ခါနေလေ၏။ သွေးနီမြင်းတပ်များ ကဆုန်စိုင်း စီးလာရာ လူများ စွာတို့ က အဝေးသို့ ပြေးကြဖြင့် ပတ်ဝန်းကျင် တစ်ခုလုံးက ရုန်းရင်းဆန်ခတ် ဖြစ်နေကြလေသည် ။ များ မကြာမီ ကားစင်ကို ရှီယွဲ့တပ်သားများ ဝန်းရံခြင်း မပြုနိုင်တော့ဘဲ သူတို့ နေရာမှာ သွေးနီတပ်က အစားထိုး ဝင်ရောက် သွားလေသည် ။ ရှီယွဲ့တပ်ကား အဝေးသို့ ဆုတ်ခွာပေးလိုက်ရ၏။

တစ်ချိန်တည်းမှာ ပင် ရှီယွဲ့တပ်အုပ်စုကြီးက စင်နောက်မှ တိုက်ခိုက်ရန်လာနေပေသည် ။

သို့သော် သွေးနီတပ်သား အားလုံးက ရုတ်တရက် ရပ်တန့်လိုက်ကြပြီး လျန်ချန်းလန်၏ ရင်ခွင်ထဲတွင် ရှိနေသော လူကို ကြည့်လိုက်ကြ၏။ ယခင်တုန်းက ထိုလူသည် သူတို့ ၏ ခေါင်းဆောင်ဖြစ်ပြီး ယခုအခါမှာ တော့ အသတ်ခံလိုက်ရလေပြီ။

"ဝှစ်..."

သွေးနီတပ်သားများ ၏ လှံတွေက လေကို ဖြတ်သန်း သွားလေသည် ။ လူအားလုံး၏ နှလုံးခုန်နှုန်းတွေ မြန်ဆန်သွားရ၏။ သွေးနီတပ်သားများက သူတို့ ၏ ဗိုလ်ချုပ်အတွက် အင်ပါယာမြို့တော်

ကို ဝန်းရံထားခဲ့သလို သူတို့ ၏ ခေါင်းဆောင်အတွက်လည်း ရွှံ့ယွဲ့တပ်
သားများကို တိုက်ခိုက်လေသည်။ ။

နေရာတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရသည် မှာ မည်သည့် အတွက်ကြောင့် ပါလဲ။

လင်းဖန်က ခပ်မဆိတ်သာ နေလေ၏။ ကျန်းချီရွဲ့က ခေါင်းဆောင်
ကောင်း တစ်ယောက်ဖြစ်ပြီး ကြီးကျယ်သော လူတစ်ယောက် ဖြစ်ပေသ
ည် ။

လင်းဖန်၏ ဓားက လေထဲမှာ ကခုန်လျက် လျန်ချန်းလန်၏ ကိုယ်တွင်
ပတ်ထားသော သံကြိုးများကို ဖြတ်တောက်သွားလေသည် ။ သို့သော်
ကျန်းချီရွဲ့သည် ကား လျန်ချန်းလန်၏ ရင်ခွင်ထဲမှာ တိတ်ဆိတ် ငြိမ်သ
က်စွာ ရှိနေလေဆဲ...

"လင်းဖန်...မင်းက အင်ပါယာမြို့တော်ကို သစ္စာဖောက် တပ်သား
တွေ နဲ့ အတူ ဝင်ရောက် လာပြီး ရာဇဝတ်ကောင် လျန်ချန်းလန်ကို က
ယ်လိုက်တယ်။ မင်းအတွက် သေဒဏ်နဲ့ ထိုက်တန်တယ်"

သွမ့်ကျန်းလန်က ရေခဲတမျှ အေးစက်သည့် လေသံဖြင့် လင်းဖန်ကို
စိုက်ကြည့်ကာ ပြော လိုက်လေသည် ။

"သစ္စာဖောက်တပ်သားတွေလား"

လင်းဖန်က သွမ့်ကျန်းလန်ကို စိုက်ကြည့်ကာ ပြော လိုက်လေသည် ။
သူ့အသံသည် လည်း အေးစက်နေလေ၏။

"သေစမ်းကွာ"

သွေးနီတပ်သားများ ထဲမှ တစ်ယောက်၏ အော်သံထွက်ပေါ်လာသ
ည် ။

"သေစမ်းကွာ"

ထိုအသံက လွန်စွာ ကျယ်လောင်လှပေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးတွင် အဖျက်အဆီး ချီစွမ်းအင်များ ပျံ့နှံ့လာ၏။ သွေးနီတပ်သားက သူ၏ ရှည်လျားလှသော လှံကို မြှောက်ထားလေသည်။ ။

"ရပ်လိုက်"

လင်းဖန်က ချာခနဲလှည့်ကာ အော်ပြောလိုက်၏။ လျှပ်တစ်ပြက်အတွင်း လူအားလုံး တိတ်ဆိတ် ငြိမ်သက်သွားကြပြီး လင်းဖန်ကို စိုက်ကြည့် လာလေ၏။ မည်သည့် အတွက်ကြောင့် လင်းဖန်က ရပ်ခိုင်းရလဲ ဆိုတာကို သူတို့ အားလုံး နားမလည်နိုင်အောင် ဖြစ်နေသည်။ ။ မည်သို့ပင်ဆိုစေကာမူ သူတို့ အားလုံး လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ။

"မင်းတို့ ကို ငါက တိုက်လို့ အမိန့်မပေးပဲနဲ့ တိုက်ခိုက်ရင် မင်းတို့ ကို ငါကိုယ်တိုင် သတ်ပစ်မယ်"

လင်းဖန်က အေးစက်စွာ ပြောလိုက်၏။ သွေးနီတပ်သားများ ၏ နှလုံးများမှာ တဒိန်းဒိန်း ခုန်သွားရသည်။ ။ သို့သော် လင်းဖန်၏ တင်းမာပြတ်သားသည့် အသွင်အပြင်ကို မြင်သောအခါ သူတို့ အားလုံး တိတ်ဆိတ်သွားသည်။ ။

"စင်ကို ဝိုင်းထားလိုက်"

လင်းဖန်က အေးစက်စွာ ပြော လိုက်လေ၏။ သွေးနီတပ်သားများက သူ့အမိန့်ကို နာခံကာ မြင်းကို မောင်းလိုက်သည်။ ။ လျှပ်တစ်ပြက်အတွင်း သွေးနီတပ်သားများက ကားစင်ကို ဝန်းရံထားပြီးသွားပြီ ဖြစ်၏။ ရေတစ်စက်မျှပင် သူတို့ ကြားထဲမှ ဖြတ်ကျော် သွားနိုင်

င်လိမ့်မည် မဟုတ်ချေ။

ယခုအခါ လင်းဖန်က ဤတပ်သားများ အတွက် ဦးဆောင်သူ တစ်ယောက် ဖြစ်လာ၏။ သူတို့ ၏ တရားဝင် ခေါင်းဆောင် မဟုတ်တာ တောင်မှ လူအားလုံးက သူ့အမိန့်ကို နာခံကြလေသည် ။

"မင်းသေရမယ်"

သွမ့်ကျွန်းလန်၏ ဘေးတွင် ရှိနေသော သွမ့်ဟန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လင်းဖန်ကို စိုက်ကြည့် လိုက်လေ၏။ လင်းဖန်က သစ္စာဖောက်တပ်ကို ဦးဆောင်လာခဲ့သည် ။ လင်းဖန်က ရှီယွဲ့နိုင်ငံမှာ သူရဲကောင်း တစ်ယောက် ဖြစ်နေမည်ဆိုလျှင်သော်မှ ရာဇဝတ်မှုကို ကျူးလွန်သည့် အတွက် သူပေးဆပ်ရပေလိမ့်မည်။

လင်းဖန်က သွမ့်ဟန်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။ သွမ့်ဟန်၏ နှလုံးသားမှာ တုန်ခါသွားကာ သူပါးစပ်ပိတ် လိုက်လေ၏။ ထို့နောက် လင်းဖန်က သူ့ကို ပိုးမွှားတစ်ကောင်ပမာ ဂရုမစိုက်ဘဲ လျစ်လျူရှုထားတော့သည် ။ ကားစင်၏ ရှေ့သို့ သူလျှောက်သွားပြီး

"မင်းသမီးကို ဒီနေရာခေါ်ခဲ့ကြ" ဟု ပြော လိုက်လေ၏။ ချက်ချင်းပင် ကြေးရောင် မျက်နှာဖုံးကို တပ်ဆင်ထားသော တပ်သားအချို့ ရောက်လာသည် ။ သူတို့ နောက်တွင် မြင်းစီးလာသည့် လှပသော မိန်းမပျိုလေး တစ်ယောက် ပါ လာလေ၏။

ထိုလှပသော မိန်းမပျိုလေးကို မြင်သောအခါ လူများ စွာ၏ နှလုံးခုန်နှုန်းကို မြန်ဆန်သွားလေသည် ။ သူမအသွင်က မွန်မြတ်သန့်စင် နေ၏။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် ထိုမိန်းမပျိုကား ရှီယွဲ့နိုင်ငံ၏ မင်းသမီး သွမ့်ရှင်းရဲ့ ဖြစ်နေတော့သည် ။

"မင်းသမီး ရောက် လာပြီ"

"လင်းဖန်က တကယ်ပဲ မိုယွဲ့နိုင်ငံကို တစ်ယောက်တည်း သွားပြီး မင်းသမီးကို ပြန်ခေါ်လာခဲ့တာပဲ"

လှပသော မိန်းမပျိုကို ကြည့်ကာ လူအုပ်ထဲမှ အချို့က တွေး လိုက်လေ၏။

သွမ့်ကျွန်းလန်၏ မျက်လုံးများကား ကျဉ်းမြောင်းသွားသည် ။ လင်းဖန်သာမက မင်းသမီးလည်း ရောက်လာခဲ့လေပြီ။

"တပ်သားတို့ .. မင်းသမီးကို အရိုအသေပြုလိုက်ပါ"

လင်းဖန်က တပ်သားများကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။ ယခုအချိန်မှာ မည်သည့် အတွက် သူတို့ အား ထိုကဲ့သို့ လုပ်ခိုင်းရလဲ ဆိုတာကို နားမလည် သော်လည်း ခူးများ ထောက်ကာ သံပြိုင်အော်လိုက်ကြလေသည် ။

"မင်းသမီးကို အရိုအသေပြုပါတယ်"

လင်းဖန်က ကားစင်၏ ပတ်လည်ရှိ တပ်သားများကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည် ။

"သွမ့်ကျွန်းလန်ရဲ့ တပ်က ဘယ်လိုလုပ် မင်းသမီးကို အရိုအသေ မပြုတာလဲ။ မင်းတို့ ရဲ့ မင်းသမီး မဟုတ်လို့ လား။ အဲဒါကြောင့် မင်းတို့က အလေးမပြုသင့်ဘူးလို့ ထင်နေတာလား"

သွမ့်ကျွန်းလန်မှာ ဆွံ့အသွားပြီး အေးစက်စက်ဖြင့် ကမန်းကတန်း ပြောဆို လိုက်လေ၏။

"မင်းတို့ တွေ ဘာလို့ ခူးမထောက် သေးတာလဲ"

ရွှီယွဲတပ်သားများက အမိန့်အတိုင်း ခူးထောက်ကာ သံပြိုင်အော်ပြော လိုက်သည်။ ။

"မင်းသမီးကို အရိုအသေပြုပါတယ်"

"သွမ့်ကျန်းလန်က အရှင်မင်းသမီးကို အရိုအသေပြုပါတယ်။ အရှင် မင်းသမီး ပြန်လာတာ ကျွန်တော်တို့ ရွှီယွဲနိုင်ငံအတွက် သတင်းကောင်း တစ်ခုပါပဲ"

သွမ့်ကျန်းလန်က ခေါင်းကို ငုံ့ကာ အနည်းငယ်ဦးညွတ်လျက် ပြော လိုက်၏။

"ဒါတွေအားလုံးက လင်းဖန်ကြောင့် ပါ"

သွမ့်ရှင်းရဲ့ က သွမ့်ကျန်းလန်ကို အေးစက်စက် ကြည့်ကာ တည်ငြိမ် စွာ ပြောဆို လိုက်လေသည်။ ။

သွမ့်ရှင်းရဲ့ ၏ အေးစက်စက် စကားသံကို သွမ့်ကျန်းလန် ကြားသော အခါ မျက်နှာပျက်ယွင်း သွား၏။ ဘာပြောရမလဲဆိုတာ သူမသိတော့ပေ ။ သူက လင်းဖန်ကို သေစေချင်သည့် အတွက် သစ္စာဖောက် တပ်သားများကို ခေါ်ဆောင်လာသူဟူ၍ စွပ်စွဲခဲ့သည်။ ။ သို့သော် ယခုအ ခါ လင်းဖန်က မင်းသမီး နှင့် အတူ ပြန်ရောက်လာခဲ့သည် ဖြစ်ရာ အံ့မခ န်း အောင်မြင်မှု ရရှိသူ တစ်ယောက် ဖြစ်သွား၏။

"ပြောနေကြသလိုပါပဲ... လင်းဖန်က ငါတို့ တိုင်းပြည်ရဲ့ သူရဲကော င်း တစ်ယောက် ဖြစ်ထိုက် ပါပေတယ်"

သွမ့်ကျန်းလန်က ခေါင်းကိုမော့ကာ ပြောလိုက်ပြီး အသံသေး အသံကြောင်ဖြင့် ပြုံး၍ ဆက်လက် ပြောဆို လိုက်လေသည်။ ။

"ဒါပေမဲ့ လင်းဖန်က မင်းသမီးကို ကယ်ခဲ့တယ် ဆိုရင်တောင် သစ္စာ

ဖောက် တပ်သားတွေကို စုဆောင်းပြီး အင်ပါယာ မြို့တော်ထဲကို ဝင် ရောက်ခွင့် ပြုလိုက်တာဟာ ကြီးမားတဲ့ ရာဇဝတ်မှုပဲ။ အဲဒါက အသေး အဖွဲ့ ကိစ္စတစ်ခု မဟုတ်ဘူး "

"သွမ့်ကျွန်းလန်က တခြားသူတွေကို ဘယ်လို စွပ်စွဲရမလဲဆိုတာ တွေးနေတုန်းပဲကိုး"

လင်းဖန်က မထူးခြားသည့် အသံဖြင့် ပြောလိုက်ရာ သွမ့်ကျွန်းလန် က ခေါင်းမာစွာဖြင့် ပြန်လည် တုံ့ပြန် လိုက်လေသည်။ ။

"ချီးကျူးထိုက်တဲ့ အပြုအမူကို ချီးကျူးရမှာ ပဲ။ ရာဇဝတ်မှုဆိုရင် ရာ ဇဝတ်မှုလို့ ပြောရမှာ ပဲ။ ငါ..သွမ့်ကျွန်းလန်က တရားမျှတမှုအတွက် မင်းရဲ့ အမှားတွေကို ကြေညာရမယ်လေ"

"တရားမျှတမှုလား... သွမ့်ကျွန်းလန်.. ကျွန်တော်တို့ နှစ်ယောက် တွေ့ခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ... ခင်ဗျားက ကျွန်တော်နဲ့ တွေ့လို က်တိုင်းမှာ ပိုပြီး အရှက်တရား ကင်းမဲ့လာပုံ ရတယ်။ အခုတစ်ကြိမ် တွေ့တော့ နောက်ဆုံးအကြိမ် တွေ့ခဲ့တုန်းကထက် ပိုပြီး အရှက်တရား ကင်းမဲ့မနေလောက်ဘူးလို့ ထင်ထားခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာ လည်း ကျွန် တော့် အထင်မှားကြောင်း ခင်ဗျားက သက်သေပြလာခဲ့တယ်"

လင်းဖန်က အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ ။ လူအုပ်ကြီး မှာ တအံ့တဩ ဖြစ်သွား၏။ လင်းဖန်ကား အံ့အားသင့်စရာ ကောင်း လောက်အောင်ပင် သွမ့်ကျွန်းလန်ကို လူအားလုံးရှေ့မှာ အရှက်မရှိသူ တစ်ယောက်ဟု ပြောဆိုဝံ့ပေသည်။ ။

မြေပြင်ကား ထပ်မံ၍ တုန်ခါ လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးသို့ တ ဂျိုးဂျိုး မြည်သံများ ထွက်ပေါ် လာလေသည်။ ။ လူအုပ်ကြီးမှာ အံ့အားသ င့်သွားကာ နောက်သို့ ထပ်မံ၍ ဆုတ်ခွာလိုက်ကြပြီး လမ်းဖယ် ပေး လို

က်လေသည် ။ ယခုအချိန်၌ အံ့မခန်း များ ပြားလှသော တပ်သားများ လာနေပေ၏။ ထိုတပ်သားများကား အင်ပါယာ အစောင့်အရှောက်များ ဖြစ်ပေသည် ။

သွမ့်ကျွန်းလန်မှာ စိတ်သက်သာရာ ရသွားလေ၏။ များ မကြာမီ အစောင့်အရှောက် တပ်ရောက်လာခဲ့ပေပြီ။ ကားစင်၏ ပတ်လည်တွင် ရှိနေသော သွေးနီတပ်သားများက တိုက်ခိုက်ချင် နေသောအခါ လင်းဖန်က ဘာမှ မလုပ်ရန် သူ၏ လက်ကို ဝှေ့ယမ်း၍ အချက်ပြ လိုက်ရာ တိတ်ဆိတ်ငြိမ်သက် သွားလေသည် ။

အင်ပါယာ အစောင့်အရှောက်များ ထဲမှ လူနှစ်ယောက်က တဖြည်းဖြည်း လှမ်းလာနေ၏။ သူတို့ နှစ်ယောက်အနက် တစ်ယောက်မှာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး လွန်စွာခန့်ညားသည့် အသွင်ရှိကာ အခြားတစ်ယောက်ကား ယောက်ျားပီသသည့် ဒုတိယမင်းသားလေး သွမ့်ဂူရဖြစ်ပေသည် ။

"မိန်ဂူဖန်းနဲ့ မိန်ချွန်းကို မင်းသတ်ခဲ့တာလား... ဒီလူက အင်ပါယာ အစောင့်အရှောက် တပ်ရဲ့ ခေါင်းဆောင် မိန်ဟန်ပဲ။ မိန်ဂူဖန်းရဲ့ အစ်ကိုလည်း ဖြစ်တယ်"

သွမ့်ဂူရက ပြောလိုက်ရာ

"ဟုတ်တယ်" ဟူ၍ လင်းဖန်က တည်ငြိမ်စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည် ။

"ဟမ်"

သွမ့်ကျွန်းလန်မှာ အံ့ဩမှ င်တက် သွား၏။ လင်းဖန်က မိန်ဂူဖန်းနှင့် မိန်ချွန်းကို သတ်ခဲ့တာလား...

သွမ့်ကျန်းလန်၏ အတွင်းစိတ်ထဲမှာ အေးစက်စက် ရယ်မောနေလေသည်။ သူက လင်းဖန်ကို ရက်စက် ကြမ်းကြုတ်စွာဖြင့် ကြည့်လိုက်ပြီး ပြောလိုက်၏။

"လင်းဖန်.. မင်းသမီးကို ကယ်ခဲ့တာဟာ ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပေမဲ့ မင်းက ဝင့်ကြွားပြီးတော့ အရာရှိ တစ်ယောက်ကို သတ်ခဲ့တယ်။ အင်ပါယာ မြို့တော်ထဲကို သစ္စာဖောက် တပ်သားတွေကိုလည်း ခေါ်ဆောင်ခဲ့တယ်။ အဲဒီအရာ နှစ်ခုလုံးဟာ တိုင်းပြည်ကို ပုန်ကန်လိုက်တဲ့ သဘောပဲ။ မင်းရဲ့ ရာဇဝတ်မှုအတွက် အဖြေတစ်ခုပဲရှိတယ်.. မင်းသေဒဏ် ကျခံရမယ်"

ထို့နောက် သွမ့်ကျန်းလန်က ချာခနဲလှည့်ကာ သွမ့်ဂူရအား ကြည့်လိုက်ပြီး

"မင်းသား.. ကျေးဇူးပြုပြီး လင်းဖန်ကို သူ့ရဲ့ ပြစ်မှုတွေအတွက် အပြစ်ပေးလိုက်ပါ"

သွမ့်ဂူရ၏ ပုံစံက လွတ်လပ်ပေါ့ပါး နေသည့် အသွင် ရှိနေသည်။ သူက သူ၏ စိတ်ခံစားချက်များကို လုံးဝ ထိန်းချုပ်နိုင်စွမ်း ရှိပေ၏။ သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် အပြုံးစလေး တစ်ခု ခိုတွဲ လာပြီး

"လင်းဖန်.. သွမ့်ကျန်းလန်က မင်းရဲ့ ရာဇဝတ်မှုအတွက် မင်းကို အပြစ်ပေး စေချင်နေတယ်။ မင်းမှာ ပြောစရာရှိလား"

"ရှိပါတယ်"

လင်းဖန်က အနည်းငယ် ခေါင်းညိတ်လျက် ပြောလိုက်၏။ ထို့နောက် သွမ့်ကျွန်းလန် ဘက်သို့ ချက်ချင်းလှည့်ကာ ပြော လိုက်လေသည် ။

"စစ်ပွဲမှာ တုန်းက သွမ့်ကျွန်းလန်ဟာ ကျွန်တော့်ကို သတ်ချင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရဲ့ တပ်အတွင်းမှာ ပရမ်းပတာ ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ အဲဒီအချိန်မှာ သူဖန်တီးထားတဲ့ ယိုယွင်းနေတဲ့ အခြေအနေထဲ မိုယွဲ့တပ်သားတွေကို ဝင်ခွင့်ပြုလိုက်ပါတယ်။ အဲဒီလိုနဲ့ ရှီယွဲ့တပ်သား တစ်သိန်းကျော် သေဆုံးခဲ့ရပါတယ်။ လုံးဝသွေးပျက်ဖွယ် မြင်ကွင်းတစ်ခု ပါပဲ။ အခု သူက ကျွန်တော့်ကို အပြစ်ပေး ချင်နေတာဟာ ကျွန်တော့် အတွက်တော့ ထူးဆန်းတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး"

လင်းဖန်၏ စကားဆုံးသောအခါ လူအုပ်ကြီးမှာ တအံ့တဩ ဖြစ်သွားလေသည် ။ သွမ့်ကျွန်းလန်က လင်းဖန်ကို သတ်ချင်နေသည့် အတွက်ကြောင့် တပ်အတွင်းမှာ ပရမ်းပတာ ဖြစ်အောင် ဖန်တီးခဲ့တာလား ။ သူတို့ ကြားသိခဲ့ရသည် မှာ ထိုကဲ့သို့ ပြုလုပ်ခဲ့သူမှာ လျန်ချန်းလန်သာ ဖြစ်သည် ဟူ၍ ...

"သူက အဓိပ္ပာယ် မရှိတာတွေ ပြောနေတာပါ မင်းသား။ လင်းဖန်က သစ္စာဖောက် တစ်ယောက် ဖြစ်တဲ့ အပြင် လိမ်ပြောတတ်တဲ့ ကောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကို မယုံကြည်ပါနဲ့ "

သွမ့်ကျွန်းလန်က ပြောဆိုလိုက်၏။ အမှန်တကယ်တော့ သူက သူ့အမှားကို ဝန်ခံနေလိမ့်မည် မဟုတ်တာကို လင်းဖန် ကောင်းစွာ သိနေပေသည် ။

"သွမ့်ကျွန်းလန်က ကျွန်တော့်ကို သစ္စာဖောက်လို့ ခေါ်တဲ့ တိုင်အောင် အကြောင်းပြချက် မရှိဘဲနဲ့ အပြစ်ပေး ချင်နေတယ်။ ကျွန်တော်က ဘယ်အချိန်တုန်းက သစ္စာဖောက် ဖြစ်သွားခဲ့တာလဲ"

လင်းဖန်က မေးလိုက်၏။

"မင်းက အင်ပါယာ မြို့တော်ကို သစ္စာဖောက် တပ်သားတွေနဲ့ အတူ လာခဲ့တယ်။ မိန်ဂူဖန်းနဲ့ မိန်ချုန်းတို့ ကိုလည်း သတ်ဖြတ်ခဲ့တယ်။ ကား စင်ကို ဝိုင်းထားတဲ့ အပြင် ရာဇဝတ်ကောင် လျန်ချန်းလန်ကို လွှတ်ပေး တာ လူအားလုံးလည်း မြင်တယ်။ အဲဒါနဲ့ တင် မလုံလောက် သေးဘူး လား"

"ခင်ဗျားရဲ့ ဆိုးရွားလိုက်တဲ့ ပါးစပ်ပေါက်ကြီးကို ပိတ်ထားလိုက်စမ်းပါ"

လင်းဖန်က ဒေါသတကြီး အော်ပြော လိုက်လေ၏။ သူ့မျက်လုံးများ က သတ်ဖြတ်ချင် စိတ်များ တားမနိုင် ဆီးမရ ထွက်ပေါ် လာလေသည် ။ ထို့နောက် သူက သွေးနီတပ်ကို ညွှန်ပြလိုက်ပြီး

"သွမ့်တျန်းလန်... ဒီတပ်သားတွေက ရန်သူတွေကို သတ္တိရှိရှိနဲ့ တိုက်ခိုက်ခဲ့တယ်။ ရန်သူတွေကို မြို့ထဲဝင်သွားအောင် လုပ်ခဲ့ပြီး အရှင်လတ်လတ် မီးလောင် တိုက်သွင်းခဲ့တယ်။ မိုယွဲ့တပ်သား တစ်သိန်းကျော် ကို ငါတို့ သတ်ခဲ့တယ်။ အဆုံးသတ်မှာ သူတို့ နောက်ဆုံး သွားကြရတယ်။ ခင်ဗျားကို တစ်ခုလောက် ကျွန်တော်မေးချင်တယ်.. အဲဒီအချိန်တုန်းက ခင်ဗျား ဘယ်ရောက်နေတာလဲ။ ခင်ဗျားက တပ်ကို ပရမ်းပတာ ဖြစ်အောင် လုပ်ပြီးတော့ အင်ပါယာမြို့တော်ကို ခွေးတစ်ကောင်လို ပြန်ပြေး သွားတယ်လေ...။ ခင်ဗျားက တကယ့်ကို မထီလေးစား နိုင်တဲ့ လူပဲ"

"ပြီးတော့ အခု ခင်ဗျားက ကျွန်တော့်ကို သစ္စာဖောက်လို့ ခေါ်နေတယ်လေ။ ဒါပေမဲ့ ခင်ဗျားကို မေးမယ်.. ကျွန်တော့်ကို သစ္စာဖောက်လို့ ခေါ်ရအောင် ခင်ဗျားက ဘယ်သူလဲ။ ခင်ဗျားက အဆုံးအဖြတ် ပေးတဲ့ လူလား။ ခင်ဗျားမှာ ဘယ်လောက်မြင့်မားတဲ့ ပုံရိပ်ရှိလို့ ကျွန်တော့်ကို

သစ္စာဖောက် တစ်ယောက်လို့ ခေါ်ရတာလဲ။ ခင်ဗျားက သစ္စာဖောက်လို့ ခေါ်လိုက်တာနဲ့ ပဲ ကျွန်တော်က ချက်ချင်းကြီး သစ္စာဖောက် ဖြစ်ပေးရ တော့မှာ လား"

လင်းဖန်၏ အသံက အလွန်တရာ အေးစက်နေလေသည် ။ သွမ့်တျ န်းလန်ကား ဆွံ့အသွားရ၏။ လူအုပ်ကြီးမှာ တအံ့တဩ ဖြစ်သွားလေသ ည် ။ လင်းဖန်တို့ က သွမ့်ရိန်မြို့မှာ ရှိသော မိုယွဲ့တပ်သား တစ်သိန်းကျော်ကို သတ်ဖြတ်ခဲ့ကာ နောက်ဆုတ်သွားစေခဲ့၏။ ထိုအချိန် မှာ သွမ့်တျန်လန်က ထွက်ပြေးသွားခဲ့ပေသည် ။ သူက တခြားတစ် ယောက်၏ အမှားလို့ ဘာကြောင့် အဆုံးအဖြတ် ပေးနိုင်ရတာလဲ...
